

Press Release 9/ 2007 (88) from
The 88 Generation Students
< 88generation@gmail.com >
May 16, 2007
Rangoon (Yangon), Burma (Myanmar)

Date: 16th May 2007
Ref: 9/ 2007 (88)

Call for the State Peace and Development Council (SPDC) to Release Daw Aung San Suu Kyi and all Political Prisoners

- (1) On January 8, 2007, UN Secretary-General Ban Ki-moon urged the State Peace and Development Council (SPDC), the ruling military government of Burma, to release all political prisoners, including Daw Aung San Suu Kyi and make concrete progress towards national reconciliation and democratization.ⁱ
- (2) In the Joint Co-Chairmen's Statement of the 16th EU-ASEAN Ministerial Meeting on March 15, 2007, held in Nuremberg, Germany, EU and ASEAN Foreign Ministers called for the SPDC to lift restrictions placed on political parties and release of those under detention.ⁱⁱ
- (3) On May 10, 2007, as an historic event, 14 UN Special Rapporteurs of the UN Human Rights Council collectively called for the SPDC to release Daw Aung San Suu Kyi and all remaining political prisoners unconditionally.ⁱⁱⁱ
- (4) On May 15, 2007, 59 former Heads of States (Prime Ministers and Presidents) from over 40 countries from all over the world asked Senior General Than Shwe, Chairman of the SPDC, to respond to the 2006 UN General Assembly Resolution on Burma, by releasing all political prisoners immediately and unconditionally, including Daw Aung San Suu Kyi and U Tin Oo, and committing to participate in peaceful, tripartite dialogue as outlined by the General Assembly.^{iv}
- (5) The United Nations, European Union, ASEAN and the international community call for the release of all political prisoners, including Daw Aung San Suu Kyi and realizing of a meaningful, inclusive, transparent and democratic political dialogue among the key political actors in Burma. These requests are the same as the people of Burma, who want to achieve democracy, human rights and human dignity by peaceful means. This can be proved with over 500,000 signatures we have collected in October 2006 from the peoples of Burma, who sincerely want to see the release of all political prisoners and a meaningful political dialogue between the SPDC and elective representatives led by the National League for Democracy Party led by Daw Aung San Suu Kyi.

- (6) We would like to thank all parties concerned above, for their goodwill for the people of Burma and our country. We would like to ask the SPDC to respond constructively to the calls of international community and the people of Burma by releasing all political prisoners, including Daw Aung San Suu Kyi, U Tin Oo, U Hkun Htun Oo, and U Sai Nyunt Lwin, and initiating a meaningful political dialogue with elective representatives led by the NLD for national reconciliation and democratization.
- (7) We also would like to ask the United Nations, the United States, European Union, ASEAN, China, India and the international community to play a more active role collectively and decisively in helping the realization of national reconciliation and democratization in Burma.

The 88 Generation Students
Rangoon, Burma

¹ Statement Attributable to the Spokesperson for the Secretary-General on Myanmar, New York, 8 January 2007

² Joint Co-Chairmen's Statement of the 16th EU-ASEAN Ministerial Meeting Nuremberg, 15 March 2007

³ UN Human Rights Experts Call for Release of Daw Aung San Suu Kyi and All Remaining Political Prisoners, 10 May 2007, United Nations Office in Geneva

⁴ Press Release of the Oslo Center, "53 Former Heads of State Call for Burma to Release World's Only Imprisoned Nobel Peace Prize Laureate", May 15, 2007

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး
အမြန်ဆုံးလွှတ်ပေးရေး အထူးကြေညာချက်။

နေ့စွဲ။ ။ ၁၆၊ မေ၊ ၂၀၀၇
စာအမှတ်။ ။ ၉ / ၂၀၀၇ (၈၈)

- (၁)။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ ခိုင်မာသောတိုးတက်မှုများ ပြုလုပ်ရန်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင်၊ (၂၀၀၇) ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့စွဲဖြင့်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (န၊ ယ၊ က)ထံ၊ တိုက်တွန်းခဲ့ပါသည်။
- (၂)။ ထိမ်းသိမ်းခံထားရသူအားလုံး လွှတ်ပေးရန်နှင့်၊ နိုင်ငံရေးပါတီများအပေါ် ကန့်သတ်ချုပ်ချယ်မှုများ ရုပ်သိမ်းရန်၊ (၂၀၀၇) ခုနှစ် မတ်လ (၁၅) ရက်နေ့၊ ဂျာမနီနိုင်ငံ နျူးဝါ့ဘတ်မြို့တွင်ကျင်းပသော၊ (၁၆) ကြိမ်မြောက် ဥရောပ သမဂ္ဂ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း ပူးတွဲအစည်းအဝေးမှ နိုင်ငံခြားရေးဝန်ကြီးအားလုံးက၊ မြန်မာ (န၊ ယ၊ က) အစိုးရထံ တောင်းဆိုခဲ့ပါသည်။
- (၃)။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်ရှိနေသောနိုင်ငံရေးအကျဉ်းသားအားလုံး၊ ခြွင်းချက်မရှိလွှတ်ပေးရန်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အထူးကိုယ်စားလှယ်(၁၄)ဦး စုပေါင်း၍၊ (န၊ ယ၊ က) အစိုးရထံ၊ (၂၀၀၇)ခုနှစ်၊ မေလ (၁၀)ရက် နေ့စွဲဖြင့်၊ သမိုင်းဝင် တောင်းဆိုမှုပြုလုပ်ခဲ့ပါသည်။
- (၄)။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး၊ ခြွင်းချက်မရှိ လွှတ်ပေးရန်၊ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပြုလုပ်ရန် စသည့်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ (၂၀၀၆) ခုနှစ်၊ ဆုံးဖြတ်ချက်ကို လိုက်နာရန်၊ ကမ္ဘာတစ်ဝှမ်း နိုင်ငံ (၄၀)ကျော်မှာ၊ နိုင်ငံအကြီးအကဲဟောင်း (၅၅)ဦး စုပေါင်း၍၊ (၂၀၀၇) ခုနှစ်၊ မေလ (၁၅)ရက် နေ့စွဲဖြင့်၊ (န၊ ယ၊ က) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုက်တွန်းခဲ့ပါသည်။
- (၅)။ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း အပါအဝင်၊ နိုင်ငံတကာအသိုင်းအဝိုင်းက၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်၊ နိုင်ငံရေးအရ အရေးပါသူအားလုံး ပါဝင်ပြီး၊ ပွင့်လင်းမြင်သာ၍၊ အဓိပ္ပါယ်ပြည့်ဝသော ဒီမိုကရေစီနည်းကျ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန်၊ တောင်းဆိုခဲ့ကြသည်။ မြန်မာပြည်သူများအနေဖြင့်လည်း၊ အလားတူ၊ ဆန္ဒပြင်းပြလျှက်ရှိကြောင်း၊ (၂၀၀၆)ခုနှစ်၊ အောက်တိုဘာလ အတွင်း၊ လက်မှတ်ပေါင်း (၅) သိန်းကျော် စုပေါင်း ရေးထိုးခဲ့ခြင်းက၊ သက်သေပြလျက် ရှိသည်။
- (၆)။ အထက်ပါပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံး၏၊ မြန်မာနိုင်ငံနှင့်၊ မြန်မာနိုင်ငံသားများအားလုံးအတွက်၊ ထက်သန်စွာ ကြိုးပမ်းတိုက်တွန်းခဲ့ကြသည်များကို၊ ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများ အနေဖြင့်၊ မြန်မာနိုင်ငံသားများ အားလုံးကိုယ်စား၊ အထူးကျေးဇူးတင်ရှိပါသည်။ (န၊ ယ၊ က) အစိုးရအနေဖြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင် အပါအဝင်၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေး ဆွေးနွေးပွဲများစတင်ရန်၊ မြန်မာနိုင်ငံသားများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ တောင်းဆိုမှုများကို၊ အပြု သဘော တုံ့ပြန်ရန်၊ ကျွန်ုပ်တို့အနေဖြင့် အလေးအနက် တိုက်တွန်းလိုက်သည်။
- (၇)။ ကုလသမဂ္ဂအဖွဲ့၊ ဥရောပသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း၊ တရုတ်၊ အိန္ဒိယ နှင့်၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်၊ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်၊ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင်၊ ပိုမိုတက်ကြွသော အခန်းကဏ္ဍမှာ၊ စုစည်းလေးနက်စွာ ကူညီကြိုးပမ်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၈၈မျိုးဆက်ကျောင်းသားများ